

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၃-၀၄

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၈နှင့် ပုဒ်မ ၂၂၊ ပုဒ်မခွဲ(စ) တို့အရ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာ ပေးပို့ရန် အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ ၂၀- ၂၀ - စည်းကြပ်နှစ်နှင့် သက်ဆိုင်သည့် ----- မှ ----- အထိ အခွန်ကာလအတွင်း ----- လုပ်ငန်းမှရရှိသော လူကြီးမင်း၏/ လူကြီးမင်းပါဝင်သော ပုဂ္ဂိုလ်စု၏ ရောင်းရငွေ/ ရငွေ နှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ အကြောင်းအရာကြောင့် စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုပြုလုပ်ရန် လိုအပ်ပါသည်-

- ☐ စည်းကြပ်ထိုက်သည့် ရောင်းရငွေ/ ရငွေ ရရှိခဲ့ပါလျက် အခွန်ကြေညာလွှာတင်သွင်းရန် ပျက်ကွက်ခဲ့ခြင်း၊
- ☐ စာရင်းနှင့်မှတ်တမ်းများ ထိန်းသိမ်းထားရှိရန်သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊
- ☐ မူလစည်းကြပ်မှုမှာ မှန်ကန်မှုမရှိကြောင်း အထောက်အထားတွေ့ရှိခြင်း၊
- ☐ မမှန်ကန်သောသတင်းအချက်အလက်များ တင်ပြခဲ့သဖြင့် ယင်းသတင်းအချက်အလက်များအပေါ် အခြေခံ၍ မူလစည်းကြပ်မှု ပြုလုပ်ခဲ့ခြင်း။

၂။ သို့ဖြစ်ပါ၍ ပူးတွဲပါ နှစ်ချုပ်ကြေညာလွှာပုံစံတွင် ----- မှ ----- အထိ အခွန်ကာလအတွင်း ရရှိသော လူကြီးမင်း၏/ လူကြီးမင်းပါဝင်သော ပုဂ္ဂိုလ်စု၏ စုစုပေါင်းရောင်းရငွေ/ ရငွေကို ပြည့်စုံမှန်ကန်စွာဖော်ပြ၍ -----ရက် နေ့၌ဖြစ်စေ၊ ထို့နေ့မတိုင်မီဖြစ်စေ ပေးပို့ရန် အကြောင်းကြားပါသည်။

၃။ ဤအကြောင်းကြားစာအတိုင်း လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ပါက ရရှိနိုင်သည့် သတင်းအချက်အလက်အထောက်အထား များကို အခြေပြု၍ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၉ ပါ ကာလစည်းကမ်းသတ်အတွင်း စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုပြုလုပ်ခြင်း၊ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၆၇၊ ၆၈၊ ၆၉၊ ၇၀ တို့အရ ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊ ပုဒ်မ ၇၇ နှင့် ၇၈ တို့အရ အရေးယူခြင်းတို့ကို ခံရဖွယ်ရှိကြောင်း အသိပေးအပ်ပါသည်။



တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

မိတ္တူကို

ရုံးလက်ခံ